

တရားကျင့်ရာ၌ လိုအပ်ချက်များ

၁။ န ကမ္မရာမတ = အမျှသန်၌ မပြောရခြင်း ၊ မနှစ်သက်ရခြင်း

၂။ န ဝာယာရာမတ = ခဏ၊ ဖြောင့်မတ်၌ မပြောရခြင်း

၃။ န နိဒ္ဒါရာမတ = အိပ်မက်၌ မနှစ်သက်ရခြင်း

၄။ န သင်္ဂဏီရာမတ = အပေါင်း အသင်း၌ မခင်ရခြင်း

၅။ သောဝဇ္ဇာမတ = ဖြောင့်မတ်စွာ ဇွန်တူရခြင်း

၆။ ကပ္ပာဏမိစ္ဆာမတ = မိတ်ကောင်း ဆရာကောင်းရှိရခြင်း

အပရိဟနိယသုတ်၊ အံ၊ ပါ၊ ပ၊ ၇၄ (ဆန္တနိပါတ်)

၁။ ကုဗ္ဗေယျေသု ဂုဏ်ဒါရတ = မြတ်စွာ၊ နာ ဝေဟ ကုဗ္ဗေ တို့ကို ထိန်းရခြင်း

၂။ ဝေကဇ္ဇေ မတ္တညတ = အစားအသောက် အတိုင်း အတန်မာတ ကို သိခြင်း

သေခသုတ်၊ အံ၊ ပါ၊ ပ၊ ၉၀ (ဆန္တနိပါတ်)

၁။ သတ္တဝိ သင်္ဂရဝါ = တူရာ၊ ခွင်၌ ရှိသော လောကီအခြေ

၂။ ဓမ္မေ ၃။ သံသေ ၄။ သိက္ခာယ ၅။ အညမညံ

၆။ သမာဓိယံ ၇။ နိဗ္ဗာဏံ = သတိ

၈။ ပဋိသန္ဓေ = ဇာတိ၊ ဓမ္မ နှစ်နှစ်နှင့် လောကတိတ္ထ မျှသာဝတ်ဖြင့် ချီးမြှောက်မှု၌ ရှိသော လောကီအခြေ

လိမ္မိသုတ်မှာ အံ၊ ပါ၊ ပ၊ ၁၆၁ (ပဇ္ဇကနိပါတ်)

အံ၊ ပါ၊ ပ၊ ၉၉ (ဆန္တနိပါတ်) အံ၊ ပါ၊ ၄၆၁ (သတ္တကနိပါတ်)

တရားကျင့်ရာ၌ စုန်စွယ်ချက်များ

၁။ သံဝရတ္ထံ = မကောင်းတို့ ကိုယ်ချွတ်တမူအရာ မှာ ထိန်းစုန်

၂။ ပကနတ္ထံ = မကောင်းတို့စိတ်မှာကို ပယ်စုန်

၃။ ပိရာဝတ္ထံ = တဏှာခတ် အမျှကိလေသာမှာ ကင်းစုန်

၄။ နိရောဓတ္ထံ = " " ချုပ်ငြိမ်းစုန်

ဓမ္မစရိယသုတ်၊ အံ၊ ပါ၊ ၃၃၄ (စန္ဒကနိပါတ်)